

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန



အားကစားနှင့်ကာယပညာဦးစီးဌာန

ဇန်နဝါရီလ စတုတ္ထပတ် နှင့် ဖေဖော်ဝါရီလ ပထမပတ်
အတွင်း Media များတွင် ဖော်ပြပါရှိသော (ပြည်တွင်း)
အားကစားသတင်းများအား စုစည်းကောက်နှုတ်တင်ပြခြင်း
အတွဲ (၂) ၊ အမှတ် (၁)

လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ စုစည်းတင်ပြသည်။

နေရာ။ ။ နေပြည်တော်

ရက်စွဲ။ ။ ၄ - ၂ - ၂၀၂၂



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန



အတွဲ - ၂ - အမှတ် (၁)

၄ - ၂ - ၂၀၂၂

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်
အားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုအား နေပြည်တော်ရှိ
ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ်ရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်တာဝန်ရှိသူများ
တက်ရောက်ကြည့်ရှုအားပေး (၂၉-၁-၂၀၂၂)



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ
 မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအား ကြည့်ရှုရာ နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ဆုရှင်
 အားကစားသမားများဖြစ်ကြသည့် ဗိုလ်ကြီး တင်အောင် (အငြိမ်းစား)၊ ဒေါ်သန်းသန်း၊
 ဒေါ်မာမာမင်း၊ ဒေါ်နုနုရီ နှင့် ဒေါ်ခင်မူမူတို့က ကြိုဆိုနှုတ်ဆက် (၂၉-၁-၂၀၂၂)



မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍
 ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို
 ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊
 ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊
 အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊
 အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊
 အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော
 ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ
 တက်ရောက်ကြည့်ရှုအားပေးကာဆုများချီးမြှင့်၊
 အဆိုပါပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဆုဖလားအား
 တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းမှ ဆွတ်ခူးရရှိ (၂၇.၁.၂၀၂၂)





အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည်
 မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်
 တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေမန္တလာ
 အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်
 ဗထူးအားကစားကွင်းတွင် အဆင့်မြှင့်မိုးလုံလေလုံ အားကစားရုံ
 တည်ဆောက်မည့် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး (၂၂.၁.၂၀၂၂)



တိုက်ကွမ်ဒို

“စိတ်ဓာတ်ပြင်းထန် အားနှင့်မာန်

သွက်လက်လှုပ်ရှား တိုက်ကွမ်ဒိုအားကစား”

ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ငွေစာရင်းတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက် ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း/စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် ငွေစာရင်းသွင်းရာတွင် မှန်ကန်မှုရှိစေရေး၊ ခွင့်ပြုဘဏ္ဍာငွေအတိုင်း သုံးစွဲမှုရှိစေရေး၊ အသုံးစရိတ်များ မှန်မှန်ကန်ကန်သုံးစွဲမှုရှိစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တိကျသေချာစွာနားလည်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ (၂၅) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ကိုဗစ်-၁၉ ထိန်းချုပ်/ကာကွယ် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက် သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား (၂၇.၁၂.၂၀၂၁) ရက်နေ့မှ (၂၅.၁.၂၀၂၂) ရက်နေ့အထိ သင်တန်းသား/သူ (၂၁) ဦးအား (၁) လကြာ သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။



၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ(၂၂)ရက်နေ့ နေ့လည် (၁) နာရီ၌ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲအား ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့် (၂၅.၁.၂၀၂၂)



ပြေးခုန်ပစ်

“ မြန်မြန်ပြေး ဝေးဝေးပစ် မြင့်မြင့်ခုန် ”

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကျင်းပပြုလုပ်ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသမည့် အားကစားလှုပ်ရှားမှုများပြခန်းသို့ ပြခန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ထပ်မံပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြား (၂၅.၁.၂၀၂၂)



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ
 နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများဖြစ်ကြသည့် ဗိုလ်ကြီးတင်အောင်
 (ဘောလုံး)၊ ဒေါ်သန်းသန်း(ပြေးခုန်ပစ်)၊ ဒေါ်မာမာမင်း(ပြေးခုန်ပစ်)၊
 ဒေါ်နုနုရီ(ပြေးခုန်ပစ်)၊ ဒေါ်ခင်မူမူ(ဂျူဒို) တို့နှင့် တွေ့ဆုံသည့်အခမ်းအနားကို
 ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (VIP) ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ရာ
 အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊
 ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
 ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်
 ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ
 ဖြစ်ကြသော ဦးကျော်ဦးနှင့် ဦးကျော်ဆန်းဦးတို့ တက်ရောက် (၂၉.၁.၂၀၂၂)



(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့
 အထိမ်းအမှတ် ဆီဆိုင်မြို့နယ် အား/ကာ
 ဦးစီးဌာနမှ ကြီးမှူးကျင်းပသော
 အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
 (၁-၂-၂၀၂၂)



(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး အားကစားလှုပ်ရှားမှုများပြခန်းအတွင်း စိတ်ဓာတ်မြှင့်တင်ရေးပြခန်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ အားကစားမော်ကွန်းခန်းမတွင် ပြသထားသော ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများ၏ ပုံတူရုပ်တုများအား လာရောက်ကြည့်ရှုလေ့လာ (၃၁.၁.၂၀၂၂)



အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊
 အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊
 အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း ၊
 အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ
 ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲအား
 ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့် (၂၆.၁.၂၀၂၂)



၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ
 ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်
 လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ
 ဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာန(၂) ညွှန်ကြားရေးမှူးတို့မှ
 Video Conferencing စနစ်ဖြင့်တက်ရောက် (၂၅.၁.၂၀၂၂)



၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 ပြေးခုန်ပစ်
 (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်
 နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း
 အစည်းအဝေးအား နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)
 ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊
 ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊
 မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ တိုင်းဒေသ
 ကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများ
 တက်ရောက် (၂၃.၁.၂၀၂၂)



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
 မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့မှ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်
 အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့်
 အသင်းများမှ အားကစားသမားများအား ဆုချီးမြှင့်ခဲ့သည့် ဆုကြေးငွေအတိုင်း
 ထပ်ဆောင်းဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော်၊
 အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပပြုလုပ်ခဲ့ရာ
 အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ (ကိုယ်စား)
 ပေးအပ်ချီးမြှင့် (၂၂.၁.၂၀၂၂)



၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် (၃၁.၁.၂၀၂၂)



လှေလှော်

“ တက်ညီလက်ညီရှေ့သို့ချီ လှေခွက်ချည်းကျန် အလံမလဲ”

“တက်ကျိုးလျှင် လက်ထိုးလှော်မည်

“ သေသည့်တိုင်အောင် တက်ကိုဆောင်”

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်
 ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများသည်
 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ၊ တံတေးမြို့နယ်နှင့်
 ဆိပ်ကြီး/ခနောင်တို့မြို့နယ်တို့ရှိ အားကစားကွင်း၊ အားကစားရုံများအား
 ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြား
 (၃၁.၁.၂၀၂၂)



(၇၅) နှစ်မြောက် စိန်ရတု
 ပြည်ထောင်စုနေ့ အထိမ်းအမှတ်
 ဟိုပုံးမြို့နယ် အား/ကာ ဦးစီးဌာနမှ
 ကြီးမှူးကျင်းပသော
 အားကစားပြိုင်ပွဲများ
 ကျင်းပပြုလုပ် (၁-၂-၂၀၂၂)



တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း
 ချစ်ကြည်ရင်းနှီးမှု တိုးတက်စေခြင်းနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး
 အားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊
 ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့်
 ဆုချီးမြှင့်ပွဲကျင်းပ (၁-၂-၂၀၂၂)



၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးမှတာဝန်ရှိသူများတက်ရောက် (၂-၂-၂၀၂၂)



(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စာသင်ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသားလူငယ်မောင်မယ်များ၊ မိဘပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသည့်ပြခန်းများ၊ အားကစားလှုပ်ရှားမှုများပြခန်းအတွင်း စိတ်ဓာတ်မြှင့်တင်ရေးပြခန်း၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ အားကစားမော်ကွန်းခန်းမတွင် ပြသထားသော ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများ၏ ပုံတူရုပ်တုများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် အားကစားသမားဖြစ်သော ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဗိုလီဗောလီအားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် သရုပ်ပြသမှုများနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ Myanmar Fitness Dance သရုပ်ပြသမှုများကို စိတ်ပါဝင်စားစွာဖြင့် လာရောက်ကြည့်ရှုလေ့လာမှုမှတ်တမ်း (၃၁.၁.၂၀၂၂)





အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ ဝန်ထမ်းများ၏စိတ်တွင် လုံခြုံရေးသတိ၊ လုံခြုံရေးအသိ အမြဲမပြတ် တည်ရှိနေစေရန်နှင့် ဝန်ထမ်းများအားလုံး အေးချမ်းပျော်ရွှင်လုံခြုံစိတ်ချစွာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် "လုံခြုံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)" သင်တန်းဆင်းပွဲ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/ စည်းကမ်းများနှင့် အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းတာဝန်ခံများနှင့် သင်တန်းသားများတက်ရောက် (၂၇.၁.၂၀၂၂)



အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းတွင်
 ရေကူးကန်တည်ဆောက်ခြင်းနှင့် မီတာ (၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်းအတွင်း
 အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား
 ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး (၂၄-၁-၂၀၂၂)



အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းမှ အရာထမ်း၊ အမှုထမ်းများ
 သက်သာချောင်ချိရေးအတွက် စားသောက်ကုန်များအား ကျောင်းအုပ်ကြီးနှင့်
 တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်မှု (၂၈-၁-၂၀၂၂)



ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)
 ကျောင်းမှ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ ရုံးဆင်းချိန်အပြီး
 ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေမှု (၂၄.၁.၂၀၂၂)



ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)
 ကျောင်းမှ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ ရုံးဆင်းချိန်အပြီး
 ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေမှု (၂၈.၁.၂၀၂၂)



“ငွေကုန်သက်သာ စိတ်ချမ်းသာ
 ဆေးဝါးမပါ ကိုယ်ကျန်းမာ
 နေ့စဉ်နေ့တိုင်း လမ်းလျှောက်ပါ ”

ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)
 ကျောင်းမှ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ ရုံးဆင်းချိန်အပြီး
 ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေမှု (၂၀.၁.၂၀၂၂)



ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)
 ကျောင်းမှ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ ရုံးဆင်းချိန်အပြီး
 ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေမှု (၂၅.၁.၂၀၂၂)



ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)
 ကျောင်းမှ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ ရုံးဆင်းချိန်အပြီး
 ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေမှု (၂၄.၁.၂၀၂၂)



.....

အား/ကာသိပ္ပံ (မန္တလေး) ကျောင်းတွင် အမျိုးသား/အမျိုးသမီး အိပ်ဆောင်များ
 အတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများအား
 ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး (၂၆.၁.၂၀၂၂)



**အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းမှ သင်တန်းသား/သင်တန်းသူများ
 ဇန်နဝါရီလအတွက် ကြံ့ခိုင်စွမ်းရည် (၅)မျိုး စစ်ဆေးနေမှု (၃၀.၁.၂၀၂၂)**



**အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းမှ အရာထမ်း၊
 အမှုထမ်းများသက်သာချောင်ချိရေးအတွက် စားသောက်ကုန်များအား
 ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်မှု (၂၈-၁-၂၀၂၂)**



**ကန်ကြီးထောင့်မြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.ထ.က (၁) ကျောင်းတွင်
 အားကစားအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊
 အားကစားနည်းသရုပ်ပြသခြင်း၊ Physical Fitness Dance သရုပ်ပြသပြီး
 အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၃၁.၁.၂၀၂၂)**



ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ အား/ကာ ဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က (၃)
 ကျောင်းတွင် အားကစားအသိပညာပေးဟောပြောခြင်း၊ Physical Fitness Dance
 သရုပ်ပြသပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၀.၁.၂၀၂၂)



ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ အား/ကာ ဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က (၁)
 ကျောင်းတွင် အားကစားအသိပညာပေးဟောပြောခြင်း၊ Physical Fitness Dance
 သရုပ်ပြသပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၂.၁.၂၀၂၂)



အင်းတော်မြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.ထ.က (ရေတွင်းကုန်း) ကျောင်းတွင်
 အားကစားအသိပညာပေးဟောပြောခြင်း၊ Physical Fitness Dance သရုပ်ပြသပြီး
 အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၂.၁.၂၀၂၂)



အရှေ့ပိုင်းခရိုင် (ဒဂုံမြို့သစ်) ဆိပ်ကမ်းမြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.မ.က (၂)
 ကျောင်းတွင် အားကစားအသိပညာပေးဟောပြောခြင်း၊ Physical Fitness Dance
 သရုပ်ပြသပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၁.၁.၂၀၂၂)



ဖျာပုံခရိုင်/မြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.လ.က (ရှမ်းကွင်း) နှင့် အ.ထ.က (တမံ)
 ကျောင်းတို့တွင် အားကစားအသိပညာပေးဟောပြောခြင်း၊ Physical Fitness Dance
 သရုပ်ပြသပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၁.၁.၂၀၂၂)



အရှေ့ပိုင်းခရိုင် (ဒဂုံမြို့သစ်) ဆိပ်ကမ်းမြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.ထ.က (၅)
 ကျောင်းတွင် အားကစားအသိပညာပေးဟောပြောခြင်း၊ Physical Fitness Dance
 သရုပ်ပြသပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၈.၁.၂၀၂၂)



အုတ်ဖိုမြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.ထ.က (ဂုံညင်းတန်း) ကျောင်းတွင် အားကစားအသိပညာပေးဟောပြောခြင်း၊ အား/ကာသိပ္ပံသင်တန်းသားရရှိရေး၊ Physical Fitness Dance သရုပ်ပြသပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၁.၁.၂၀၂၂)



တောင်ငူမြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.ထ.က (၁) ကျောင်းတွင် အားကစားအသိပညာပေးဟောပြောခြင်း၊ အား/ကာသိပ္ပံသင်တန်းသားရရှိရေး၊ တိုက်ကွမ်ဒိုအခြေခံသရုပ်ပြသခြင်း၊ Physical Fitness Dance သရုပ်ပြသပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၄.၁.၂၀၂၂)



အိမ်မဲမြို့နယ် အား/ကာဦးစီးဌာနမှ အ.လ.က (ရှမ်းကွင်းသူဌေးကုန်း) ကျောင်းတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အားကစားလက်ကမ်းစာစောင်များ ဖြန့်ဝေပြီး Physical Fitness Dance လေ့ကျင့်ခန်းများစုပေါင်းပြုလုပ် (၂၆-၁-၂၀၂၂)



ငါးစွန်မြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.ထ.က (ခွဲ) (ကျောက်တလုံး) ကျောင်းတွင် အားကစားအသိပညာပေးဟောပြောခြင်း၊ အား/ကာသိပ္ပံသင်တန်းသားရရှိရေး၊ Physical Fitness Dance သရုပ်ပြသပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၂.၁.၂၀၂၂)



လွိုင်လင်မြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.ထ.က (၁) ကျောင်းတွင် Physical Fitness Dance လေ့ကျင့်ခန်းများစုပေါင်းလေ့ကျင့်ပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၈.၁.၂၀၂၂)



ကရင်ပြည်နယ် ၊ လှိုင်းဘွဲမြို့နယ်၊ ကော့ဝန်းကျေးရွာ ဘောလုံးကွင်းအတွင်း ကျင်းပ
 ပြုလုပ်သော သာသနာ့ဝေပုလ္လအသင်းကြီး၏ (၇၅) ကြိမ်မြောက် စိန်ရတု ပရိယတ္တိ
 စာပြန်ပွဲတော်နှင့် ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲတော် အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး
 ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ (၂၃.၁.၂၀၂၂)



မော်လမြိုင်ကျွန်းမြို့နယ်၊ အား/ကာ ဦးစီးဌာနမှ မဲဇေလီလင်းစွဲကျေးရွာ (အ.လ.က)
 ကျောင်း ဇုံ(၈) ပြည်ထောင်စုနေ့အကြို ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ
 ဖွင့်ပွဲ အခမ်းအနားကျင်းပပြီး ပြိုင်ပွဲကျင်းပရေးကော်မတီထံသို့
 အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် (၂၂.၁.၂၀၂၂)



(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုလောမြို့နယ်
 အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ (၃၁-၁-၂၀၂၂)



ရှမ်းပြည်နယ် ၊ အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ
 ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား
 အသက် (၂၅) နှစ် အောက် မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာ
 ကျင်းပပြုလုပ်နိုင်ရေး အကြံပြုညှိနှိုင်းအစည်းအဝေးကျင်းပ (၂၃.၁.၂၀၂၂)



၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)
 နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲကို တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌
 ကျင်းပရာ ပြည်နယ်အား/ကာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး
 တက်ရောက် အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေး (၂၄.၁.၂၀၂၂)



၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက်
 မြို့နယ်ပေါင်းစုံ ဖြန့်မာသိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
 (၂၆-၁-၂၀၂၂)



၂၀၂၂ ခုနှစ်၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ
 ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ (၂၀-၁-၂၀၂၂)



အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ဆုရရှိခဲ့သော မွန်ပြည်နယ်မှ အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ချီးမြှင့် (၂၁-၁-၂၀၂၂)



၂၀၂၂ ခုနှစ်၊ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ (၂၉.၁.၂၀၂၂)



၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့
 အထိမ်းအမှတ် ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့
 ဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ
 ဖွင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး
 အား/ကာ ဦးစီးဌာန ညွှန်ကြားရေးမှူး
 တက်ရောက်ကြည့်ရှု အားပေးပြီး ပြိုင်ပွဲ ကျင်းပ
 ရေး ကော်မတီနှင့်ပြိုင်ပွဲဝင်အသင်းများထံသို့
 ဘောလုံးများ ထောက်ပံ့ပေးအပ် (၂၅-၁-၂၀၂၂)



ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မိုးလုံလေလုံအားကစားခန်းမ
 ဖွင့်ပွဲအခမ်းအနားကျင်းပ (၁.၂.၂၀၂၂)



၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄) ခရိုင်
 အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ
 အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
 တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့် (၂၅-၁-၂၀၂၂)



၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကန်ကြီးထောင့်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဗလား (အလွတ်တန်း)ဘော်လီဘော ဖြိုင်ပွဲ၊ ဝိုက်ကျော်ခြင်းဖြိုင်ပွဲ၊ ကြက်တောင်ရိုက် ဖြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြီး ဖြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် ဖြိုင်ပွဲဝင် အသင်းများထံသို့ ဘောလုံးများ ထောက်ပံ့ပေးအပ် (၂၅-၁-၂၀၂၂)



၂၀၂၂ ခုနှစ်၊ ဘူးသီးတောင်မြို့နယ် ဆောင်းရာသီဖိတ်ခေါ်ဖလား အမျိုးသား (အလွတ်တန်း) ဘော်လီဘောဖြိုင်ပွဲနှင့်အမျိုးသမီး(အလွတ်တန်း)ထုပ်စီးတိုးဖြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ (၂၅-၁-၂၀၂၂)



ဂုဏ်း
 “ ဂုဏ်းအားကစားလေ့ကျင့်ပေး ကြီးငယ်မရွေး ကျန်းမာရေး ”

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆) ခရိုင် အမျိုးသား/အမျိုးသမီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားကာ ဖွင့်လှစ် (၂၅-၁-၂၀၂၂)



၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆) ခရိုင် အမျိုးသား/အမျိုးသမီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ (၂၅-၁-၂၀၂၂)



၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ်
 အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရီးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
 တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားကာ ဖွင့်လှစ်
 (၂၈.၁.၂၀၂၂)



၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား
 ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက်
 အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရီးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
 (၁.၂.၂၀၂၂)



(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုသိမ်မြို့နယ်
 စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဗလား ရပ်ကွက်ပေါင်းစုံ အမျိုးသား (အလွတ်တန်း)
 ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ (၂၆-၁-၂၀၂၂)



(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြဝတီမြို့နယ် အား/ကာ
 ကော်မတီဥက္ကဋ္ဌဗလား အသက် (၂၅) နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား
 ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ (၂၇-၁-၂၀၂၂)



၂၀၂၂ ခုနှစ်၊ မူဆယ်မြို့နယ်
 အား/ကာ ကော်မတီဥက္ကဋ္ဌဗလား
 အသက် (၂၅) နှစ်အောက်
 ပိုက်ကျော်ခြင်းပြိုင်ပွဲ
 ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ
 (၂၃.၁.၂၀၂၂)



၂၀၂၂ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၃) ခရိုင်
 အမျိုးသား (၆) ပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
 (၂၆-၁-၂၀၂၂)



(၇၇) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျိုက်လတ်မြို့နယ်
 စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ
 ဖွင့်ပွဲအခမ်းအနားကျင်းပ (၂၉-၁-၂၀၂၂)



(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး
 အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မန္တလေးသီရိ
 အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
 အမှာစကားပြောကြားကာဖွင့်လှစ်ပေးပြီး ပြိုင်ပွဲအားကြည့်ရှုအားပေး (၂၆-၁-၂၀၂၂)



ခြင်းလုံး

“ အပေးအယူ မျှကြည်ဖြူ
 ခြင်းမှုစောဂ မျှစိတ္တ ”

**မြစ်ကြီးနားတက္ကသိုလ်တွင် Training of Trainers for Physical Fitness Dance
 သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ကချင်ပြည်နယ် အား/ကာဦးစီးဌာနမှ
 ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများတက်ရောက်၍ အားကစားပစ္စည်းများ
 ထောက်ပံ့ပေးအပ် (၂၇.၁.၂၀၂၂)**



**ကချင်ပြည်နယ် အား/ကာဦးစီးဌာနနှင့် ပြည်နယ်အားကာဆပ်ကော်မတီများ ပူးပေါင်း၍
 မြို့သစ်ကြီး AG အသင်းတော်တွင် အားကစားဆိုင်ရာအသိပညာပေးဟောပြောခြင်း၊
 အားကစားအဖွဲ့များ၊ Physical Fitness Dance လေ့ကျင့်ခန်းများသရုပ်ပြသပြီး
 အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၂၇.၁.၂၀၂၂)**



၂၀၂၂ ခုနှစ်၊ ရခိုင်ပြည်နယ် အား/ကစားဦးစီးဌာနမှ ကြီးမှူးကျင်းပသော ခရိုင်ပေါင်းစုံ
 အသက် (၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရီးဗစ်)ပြိုင်ပွဲ
 ဖွင့်ပွဲအခမ်းအနားကျင်းပ (၃၀.၁.၂၀၂၂)



၂၀၂၂ ခုနှစ်၊ ရခိုင်ပြည်နယ် အား/ကစားဦးစီးဌာနမှ ကြီးမှူးကျင်းပသော ခရိုင်ပေါင်းစုံ
 အသက် (၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရီးဗစ်)ပြိုင်ပွဲ
 ဆုပေးပွဲအခမ်းအနားကျင်းပ (၃၁.၁.၂၀၂၂)



အေရီးဗစ်

“ အမျိုးသမီးထု ကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီ
 တင်လှမ်းမည် ”

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်
 အသက်(၆၀)နှစ်အထက် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊
 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်(၃၁.၁.၂၀၂၂)



ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက်
 စိန်ရတုပြည်ထောင်စုနေ့အကြို အမျိုးသား/အမျိုးသမီး မိနိမာရသွန်ပြိုင်ပွဲ
 ဆုပေးပွဲအခမ်းအနားကျင်းပ (၁.၂.၂၀၂၂)



ရွှေဘိုခရိုင် အား/ကာဦးစီးဌာနနှင့် ရွှေဘိုမြို့နယ်တင်းနစ်ဆပ်ကော်မတီ၊
 စစ်ကိုင်းတိုင်းဒေသကြီး တင်းနစ်လက်ရွေးစင်ကစားသမားများနှင့် မြန်မာ့လက်ရွေးစင်
 တင်းနစ်ကစားသမားများပူးပေါင်း၍ အခြေခံတင်းနစ်သင်တန်းဖွင့်လှစ် (၃၁-၁-၂၀၂၂)



ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)
 ကျောင်းမှ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ ရုံးဆင်းချိန်အပြီး
 ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေမှု (၂.၂.၂၀၂၂)



၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား
 ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အရိုးဗစ်)
 ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ (၂-၂-၂၀၂၂)



၂၀၂၂ ခုနှစ် ၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း
 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ (၃၀-၁-၂၀၂၂)



**သဃ်န်းကျွန်းမြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.ထ.က (၄) ကျောင်းတွင်
 အားကစားအသိပညာပေးဟောပြောခြင်း၊ Physical Fitness Dance သရုပ်ပြသပြီး
 အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၃.၂.၂၀၂၂)**



**ရေကြည်မြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.မ.က (ကြာကန်) ကျောင်းတွင်
 အားကစားအသိပညာပေးဟောပြောခြင်း၊ Physical Fitness Dance သရုပ်ပြသပြီး
 အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၃.၂.၂၀၂၂)**



အနာဂါတ်လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပညာ အားကစားပေါင်းစပ်ပေး

**ပင်လုံမြို့နယ်၊ အား/ကာ ဦးစီးဌာနမှ အ.လ.က (၃) ကျောင်းတွင်
 အားကစားအသိပညာပေးဟောပြောခြင်း၊ Physical Fitness Dance သရုပ်ပြသပြီး
 အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၃.၂.၂၀၂၂)**



၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ်အား/ကာဦးစီးဌာနနှင့်အား/ကာသိပ္ပံ (စစ်တွေ) တို့
 ပူးပေါင်းကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်
 အခြေခံပညာအလယ်တန်းအဆင့် (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
 (၂-၂-၂၀၂၂)



ကရင်ပြည်နယ်၊ ဘားအံမြို့တွင်၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့
 အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
 (၃-၂-၂၀၂၂)



**ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု
 ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ
 အခမ်းအနားကျင်းပ (၁-၂-၂၀၂၂)**



**၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅) ခရိုင်
 အမျိုးသား/အမျိုးသမီး အလေးမပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ (၃-၂-၂၀၂၂)**



**မော်ကျွန်းမြို့နယ်၊ အား/ကာဦးစီးဌာနမှ မမွေးကျွန်းကျေးရွာ ဖူဆယ်ပြိုင်ပွဲအတွက်
 အားကစားပစ္စည်းများထောက်ပံ့ပေးအပ် (၃-၂-၂၀၂၂)**



ပြည်သူလူထုအတွင်း အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရေး၊ အလားအလာရှိသော
 မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့်
 စက်ဘီးအားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍
 အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်
 မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက်
 ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို နေပြည်တော်၊
 ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပတ်လမ်းတွင် ကျင်းပပြုလုပ်ရာ
 အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊
 အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊
 အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊
 အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော
 ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ
 တက်ရောက်ကြည့်ရှုအားပေး (၃-၂-၂၀၂၂)



The left photograph shows a girls' football team consisting of nine players in red jerseys and black shorts, standing on a green artificial turf field. The right photograph shows two men wearing face masks; one in a black jacket and the other in a blue tracksuit, holding a large, colorful soccer ball. Behind them is a banner with Burmese text and a soccer ball graphic.

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်
 မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက်
 ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများနှင့်
 ဆုပေးပွဲအခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့
 ဝဏ္ဏသိဒ္ဓိအားကစားကွင်းပတ်လမ်းတွင် ကျင်းပပြုလုပ်ရာ
 အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊
 ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ
 ဆုများချီးမြှင့် (၄-၂-၂၀၂၂)

